

ဓမ္မခန္ဓာ (၄၃) “ရွှေထည်ဝတ္ထု” (ဇန်ရှစ်)
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၆၃။ သုတ်အသနာ- ၈၉ ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -၁၃-

၁။ ★၄၀:၁	﴿ حم ﴾ တာ မင်။★
၂။	﴿ وَالْكِتَابِ الْمُبِينِ ﴾ ရှင်းလင်းထင်ရှားသော ကျမ်းတော်အားဖြင့်၊
၃။	﴿ إِنَّا جَعَلْنَاهُ قُرْآنًا عَرَبِيًّا لَعَلَّكُمْ تَعْقِلُونَ ﴾ ဧကန်ပင်၊ သင်တို့ အတွေးအခေါ်ရှိအံ့၎င်း ၎င်းကို အာရဗီ ကုရ်အာန်အဖြစ် ငါ စီစဉ်ပေးတော်မူ၏။
၄။	﴿ وَإِنَّهُ فِي آَمِّ الْكِتَابِ لَدَيْنَا لَعَلِيَّ حَكِيمٌ ﴾ ဧကန်ပင် ၎င်းသည် ငါ၏ အပါးတော်ရှိ မူလဘူတ ကျမ်းတော်မှ ဖြစ်၍၊ အထွဋ်အထိပ် ဖြစ်တော်မူ၏။ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။၆၄၃
၅။	﴿ أَفَنَضْرِبُ عَنْكُمْ الذِّكْرَ صَفْحًا أَنْ كُنْتُمْ قَوْمًا مُسْرِفِينَ ﴾ ဥပမာအဖြစ် သင်တို့သည် အလွဲသုံးစားပြုသော လူမျိုးဖြစ်လျှင် သင်တို့အား သတိမပေး ဥပက္ခာပြုထားသင့်သလော။
၆။	﴿ وَكَمْ أَرْسَلْنَا مِنْ نَبِيِّ فِي الْأَوَّلِينَ ﴾ ရှေးဦးပထမ မည်မျှသော သတင်းတော်ဆောင်များကို ငါအရှင် စေစားခဲ့ပြီနည်း။
၇။	﴿ وَمَا يَأْتِيهِمْ مِنْ نَبِيِّ إِلَّا كَانُوا بِهِ يَسْتَهْزِئُونَ ﴾ သူတို့ထံသို့ သတင်းတော်ဆောင်တစ်ပါး ပေးရောက်စေလျှင် သူ့အား ၎င်းတို့က လှောင်ပြောင်လေ့ရှိကြ၏။
၈။	﴿ فَأَهْلَكْنَا أَشَدَّ مِنْهُمْ بَطْشًا وَمَضَى مَثَلُ الْأَوَّلِينَ ﴾ ငါသည် ၎င်းတို့မှ သန်မာအားကောင်းစွာ ဆက်လက် ကိုင်တွယ်ထားနိုင်သူတို့အား တိမ်ကောစေလိုက်ပြီ။ ထို ရှေးဦး သူတို့သည် နမူနာပင် ဖြစ်၏။

(၉၄၃) မူလဘူတ ကျမ်းတော်ဟု ဘာသာပြန်သော စကားလုံးသည် မူရင်းအားဖြင့် ကျမ်းတို့၏ မိခင်ဟု အနက်ကိုပေးသော အွမ်မွန် ကီတဘတ် ဆိုသော စကားလုံးပင် ဖြစ်ပေသည်။ ၎င်းသည် ကျမ်းတော်၏ မူလအရင်းအမြစ်ကို ညွှန်ပြခြင်းဖြစ်၍၊ ပရမတ်ဘုရားရှင်၏ထံမှ ဉာဏ်စဉ်တော်ဖြင့် ချမှတ်ပေးသော ကျမ်းတော်အစစ် အဖြစ်ကြောင်းကို ဆိုပေသည်။ နောက်ဆုံးပွင့်မည့် ကိုယ်တော်သည် ပရမတ်ဘုရားရှင်၏ စကားကို ဆင့်ဆိုမည့် အကြောင်း သမ္မကျမ်းစာ၏ တရားဟောရာကျမ်း ၁၈:၁၈ တွင်လည်းကောင်း၊ ပိုဋကတ်-ပါထိကဝဂ်ပါဠိ၊ စက္ကဝတ္တိသုတ် ၁၀၇ တွင် အစ၏ ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူလတ္တံ့။ ဟု ဆိုထားပေသည်။ နောက်ဆုံးပွင့်ဖြစ်သော ကိုယ်တော်မဟုမ္မဒ်သည် ပရမတ်ဘုရားရှင်၏ ထံမှ ပြီးပြည့်စုံသော မူလဘူတကျမ်းတော်ကို လူသားအပေါင်း အတွက် ယူဆောင်လာခဲ့လေပြီ။

၉။	<p style="text-align: center;">وَلَنِّنَّ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ خَلَقَهُنَّ الْعَزِيزُ الْعَلِيمُ *</p> <p>အကယ်၍ သင်က “မိုးများနှင့် မြေအား မည်သူက ဖြစ်တည်စေသနည်း” ဟု မေးလျှင် သူတို့က “ဘုန်းတော်ရှင်၊ သိနေသော အရှင်က ဖြစ်တည်စေခြင်းပင်” ဟု ဖြေကြလတ္တံ့။</p>
၁၀။	<p style="text-align: center;">الَّذِي جَعَلَ لَكُمْ الْأَرْضَ مَهْدًا وَجَعَلَ لَكُمْ فِيهَا سُبُلًا لَعَلَّكُمْ تَهْتَدُونَ *</p> <p>အရှင်သည် သင်တို့အတွက် မြေကမ္ဘာကို ညှိညောင်းရာ အဖြစ် စီစဉ်ပေး၏။ သင်တို့အတွက် သင်တို့ လမ်းညွှန်မှန်ရ ကောင်းအံ့ငှာ ထိုညှိ လမ်းကြောင်းများကို စီစဉ်ပေး၏။</p>
၁၁။	<p style="text-align: center;">وَالَّذِي نَزَّلَ مِنَ السَّمَاءِ مَاءً بِقَدَرٍ فَأَنْشَرْنَا بِهِ بَلْدَةً مَيِّتًا كَذَلِكَ تُخْرَجُونَ *</p> <p>အရှင်သည် ကောင်းကင်ယံမှ ရေကို စည်းချိန်အလျှောက် ချလေးတော်မူ၏။ သို့ဖြင့် သေနေသော မြို့အား နိုးကြွရှင်ပြန်စေ၏။ ဤသို့ပင် သင်တို့အား ထွက်လာစေမည်ပင်။</p>
၁၂။	<p style="text-align: center;">وَالَّذِي خَلَقَ الْأَزْوَاجَ كُلَّهَا وَجَعَلَ لَكُمْ مِنَ الْفُلْكِ وَالْأَنْعَامِ مَا تَرْكَبُونَ *</p> <p>အရှင်သည် ခပ်သိမ်းကုန်အား အစုဖွဲ့ ဖြစ်တည်စေတော်မူ၏။ သင်တို့အတွက် စီးနင်းတို့ရာ သင်္ဘောများ၊ တိရစ္ဆာန်များကို စီစဉ်ပေးတော်မူ၏။</p>
၁၃။	<p style="text-align: center;">لَتَسْتَوْفُوا عَلَى ظُهُورِهِ ثُمَّ تَذْكُرُوا نِعْمَةَ رَبِّكُمْ إِذَا اسْتَوَيْتُمْ عَلَيْهِ وَتَقُولُوا سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ *</p> <p>သင်တို့သည် ၎င်းတို့၏ ကျောပြင်ပေါ်၌ ပုံစံကျရန် အလိုငှာ၊ တဖန် ထိုသို့ ပုံစံချစဉ် သင်တို့ ကံကြမ္မာရှင်၏ ဂုဏ်ပေးမှုအား သတိရစေလျက် ရင့်ကျူးစေသည်မှာ “ဤအရာတို့အား တပည့်တော်တို့အတွက် အသုံးခံဖြစ်စေသော အရှင့်အား ဦးထိပ်ထားပါ၏။ တပည့်တော်တို့သည် ထိုသို့ မချိတ်ဆက်နိုင်ပါ။-</p>
၁၄။	<p style="text-align: center;">وَإِنَّا إِلَىٰ رَبِّنَا لَمُنْقَلِبُونَ *</p> <p>တပည့်တော်တို့သည်ကား ဧကန်ပင် ကံကြမ္မာရှင်၏ထံသို့သာ ဦးလှည့်ပြန်ရမည်သာတည်း။” ဟု ဖြစ်၏။</p>
၁၅။	<p style="text-align: center;">وَجَعَلُوا لَهُ مِنْ عِبَادِهِ جُزْءًا إِنَّ الْإِنْسَانَ لَكَفُورٌ مُّبِينٌ *</p> <p>သို့သော် အရှင်၏ အမှုတော်ဆောင်များမှ ခွဲတမ်းလုပ်၍ အရှင်ကိုယ်ပွားဟု စီစဉ်ကြ၏။ ဧကန်ပင် လူသားသည် ရှင်းလင်းထင်ရှားသော ကျေးစွပ်ဖုံးကွယ်သူ ဖြစ်၏။</p>
၁၆။	<p style="text-align: center;">أَمْ اتَّخَذَ مِمَّا يَخْلُقُ بَنَاتٍ وَأَصْفَاكُمْ بِالْبَنِينَ *</p> <p>သို့တည်းမဟုတ် အရှင်သည် အရှင့်အတွက် သမီးများကို ဖြစ်တည် ယူ၍၊* သင်တို့အတွက် သားတော်များကို ရွေးချယ်ပေးသလော။^{၉၆၆}</p>
၁၇။	<p style="text-align: center;">وَإِذَا بُشِّرَ أَحَدُهُمْ بِمَا ضَرَبَ لِلرَّحْمَنِ مَثَلًا ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ *</p> <p>ကရုဏာရှင်အတွက် သူ ပမာဆောင် ဥပမာပြုရာကို သူတို့မှ တစ်စုံတစ်ယောက်အား သတင်းကောင်းပါးသော် သူ မျက်နှာ ကုပ်လျက် မဲသွား၏။ သူသည် ယူကြုံးမရဖြစ်နေ၏။^{၉၆၇}</p>

(၉၆၆) သုတ်တော် ၁၅၊ ၁၆ က လူသား အပါအဝင် ဖြစ်တည်ခံ အရာများနှင့် ပရမတ်ဘုရားရှင်အား တုပကိုးကွယ်သည် ဓလေ့များကို အရှင်က ပညတ်ပေးသည်ဟု အယူစွဲနေမှုတို့အား ပယ်ဖျက်ပေးသည်။ အချို့အယူများတွင် မယ်တော်များဟူ၍ ပသကိုးကွယ်နေခြင်း၊ အချို့အယူများတွင် လူသားစင်စစ်အား ဘုရားသားတော်များဟု သိဒ္ဓိတင်ယုံမှတ်နေခြင်းများကို အစ္စလာမ်သာသနာက တားမြစ်ပေးသည်။

(၉၆၇) အမျိုးသမီးများသည် ပရမတ်ဘုရားရှင်၏ သမီးတော်များဟု ဆိုသော်ကား ဆို၏။ သို့သော် သမီးမိန်းကလေးများ မွေးလာလျှင် အမင်္ဂလာဖြစ်သည်ဟု သူတို့ယူဆကာ အရှင်လတ်လတ် သတ်ပစ်မှုများပင် ရှိခဲ့၏။ ၁၆:၅၇၊ ၅၈။ ၃၇:၁၄၉-၁၅၁။ အစ္စလာမ်က ထိုစနစ်ကို တိုက်ဖျက်ပေးသည်။

၁၈။	<p style="text-align: center;">أَوْ مِنْ يُنْشَأُ فِي الْحَلِيَةِ وَهُوَ فِي الْخِصَامِ غَيْرُ مُبِينٍ ❊</p> <p>သို့မဟုတ် လက်ဝတ်တန်ဆာများဖြင့် ကြီးပြင်းရလျက်၊ အငြင်းအခုံမှ ရှင်းလင်းစွာ မနေနိုင်သော သူပင် မဟုတ်လော။^{၉၄၆}</p>
၁၉။	<p style="text-align: center;">وَجَعَلُوا الْمَلَائِكَةَ الَّذِينَ هُمْ عِبَادُ الرَّحْمَنِ إِنَاءً أَشْهَدُوا خَلْقَهُمْ سَتُكْتَبُ شَهَادَتُهُمْ وَيُسْأَلُونَ ❊</p> <p>ထို့ပြင် ကရုဏာရှင်အား အမှုတော်ဆောင်နေသော နတ်ဒေဝါများအား[☆] ကုတ္တိလိင်များ အဖြစ် စီစဉ်ကြ၏။ ၎င်းတို့အား ဖြစ်တည်ပေးခြင်း၌ သူတို့သည် သက်သေသက်ကန် ဖြစ်သလော၊ သူတို့၏ သက်သေထွက်ချက်များကို မှတ်တမ်းတင်ထားလျက် စစ်ကြောခြင်းခံရစေလတ္တံ့။</p>
၂၀။	<p style="text-align: center;">وَقَالُوا لَوْ شَاءَ الرَّحْمَنُ مَا عَبَدْنَاكُمْ مَّا لَكُمْ بِذَلِكَ مِنْ عِلْمٍ إِنْ هُمْ إِلَّا يَخْرُصُونَ ❊</p> <p>သူတို့က “ကရုဏာရှင်၏ စံချိန်မပြည့်မှီခွဲလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ကို ကိုးကွယ်ခဲ့မည် မဟုတ်၊” ဟု ဆိုကြ၏။ ထိုအတွက် သူတို့၌ အသိပညာမရှိ၊ မှန်းဆသူများသာ ဖြစ်၏။</p>
၂၁။	<p style="text-align: center;">أَمْ آتَيْنَاهُمْ كِتَابًا مِنْ قَبْلِهِ فَهُمْ بِهِ مُسْتَمْسِكُونَ ❊</p> <p>သို့တည်းမဟုတ် သူတို့ ဆုပ်ကိုင်ထားရန် ကျမ်းတစ်စောင်ကို ဤရှေ့အလျှင်က သူတို့အား ပေးအပ်ဘူးသလော။</p>
၂၂။	<p style="text-align: center;">بَلْ قَالُوا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُهْتَدُونَ ❊</p> <p>အမှန်မှာ၊ “ကျွန်ုပ်တို့သည် မိရိုးဖလာ အသိုင်းအဝိုင်းကို တွေ့ရ၏။ ၎င်းတို့၏ အစဉ်အလာများသည် ကျွန်ုပ်တို့အား လမ်းညွှန် ဖြစ်၏။” ဟု ဆိုကြ၏။</p>
၂၃။	<p style="text-align: center;">وَكَذَلِكَ مَا أَرْسَلْنَا مِنْ قَبْلِكَ فِي قَرْيَةٍ مِّنْ نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُّقْتَدُونَ ❊</p> <p>ဤသို့ပင်၊ သင့်မတိုင်မှီ- ဒေသတစ်ခုသို့ သတိပေးသူ တစ်ဦး ငါ စေစား၏။ ထိုမှ စည်းစိမ် ယစ်နေသူတို့က “ကျွန်ုပ်တို့သည် မိရိုးဖလာ အသိုင်းအဝိုင်းကို တွေ့၏။ ၎င်းတို့၏ အစဉ်အလာအတိုင်း ကျွန်ုပ်တို့ လိုက်ကြ၏။” ဟု ဆိုကြသော်၊</p>
၂၄။	<p style="text-align: center;">قَالَ أَوْلَوْ جِئْتُكُمْ بِأَهْدَىٰ مِمَّا وَجَدْتُمْ عَلَيْهِ آبَاءَكُمْ قَالُوا إِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ ❊</p> <p>သူက “ကျွန်ုပ် ရောက်လာစေသည်မှာ သင်တို့ တွေ့ရှိသော မိရိုးဖလာထက် ပိုမို လမ်းညွှန်ပေးသည် မဟုတ်လော၊” ဟု မေးသော်၊ သူတို့က “အသင်တို့အားဖြင့် စေစားရာကို ငြင်းဆန်ဖုံးကွယ်သူများမှာ ကျွန်ုပ်တို့ပင် ဖြစ်၏။” ဟု ဆိုကြ၏။</p>
၂၅။	<p style="text-align: center;">فَانْتَقَمْنَا مِنْهُمْ فَأَنْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُكْذِبِينَ ❊</p> <p>သို့ဖြင့် သူတို့အား တန်ပြန်ခံစားစေတော်မူ၏။ ငြင်းဆန်သူတို့၏ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့။</p>
၂၆။	<p style="text-align: center;">وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ وَقَوْمِهِ إِنَّنِي بَرَاءٌ مِّمَّا تَعْبُدُونَ ❊</p> <p>အီဗရာဟိမ်းက သူ့ဖခင်နှင့် သူ့လူမျိုးအား ပြောသည်မှာ “ကျွန်ုပ်သည် အသင်တို့ ကိုးကွယ်ရာနှင့် ကင်းရှင်း၏။</p>
၂၇။	<p style="text-align: center;">إِلَّا الَّذِي فَطَرَنِي فَإِنَّهُ سَيَهْدِينِ ❊</p> <p>ကျွန်ုပ်အဘို့ ကျွန်ုပ်အား စတည်သော အရှင်သာ ရှိ၏။ အရှင်သည် ကျွန်ုပ်အား လမ်းညွှန်တော်မူ၏။” ဟု ဖြစ်၍၊</p>
၂၈။	<p style="text-align: center;">وَجَعَلَهَا كَلِمَةً بَاقِيَةً فِي عَقْبِهِ لَعَلَّهُمْ يَرْجِعُونَ ❊</p> <p>အချုပ်၌ ၎င်းကို တည်တံ့သော စကားဆိုအဖြစ် စီစဉ်၍၊ ၎င်းတို့ ဦးလှည့်နိုင်အံ့ငှာ ဖြစ်စေ၏။</p>

(၉၄၆) ထိုစဉ်က အမျိုးသမီးတို့၏ ဘဝမှာ မွေးကင်းစဉ် အသေ အသတ်မခံရလျှင်လည်း အိမ်တွင်းပုန်း အလှဆင်ဘဝဖြင့် နေရ၍၊ သူတို့၏ အမျိုးသမီး ဘဝ လွတ်မြောက်ရာ၊ လွတ်မြောက်ကြောင်းကိုပင် ဆောင်ရွက်ပိုင်ခွင့် မရှိခဲ့ချေ။

၂၉။	<p>بَلْ مَتَّعْتُ هَؤُلَاءِ وَأَبَاءَهُمْ حَتَّىٰ جَاءَهُمُ الْحَقُّ وَرَسُولٌ مُّبِينٌ ﴿٢٩﴾</p> <p>အမှန်မှာ၊ ငါသည် သူတို့နှင့် သူတို့၏ ဘဘိုးတို့၊ သူတို့ထံသို့ သစ္စာတရားနှင့် ရှင်းလင်းသော ဥာဏ်စဉ်တော်ဆောင် ရောက်လာသည့်တိုင် ပျော်ပါးနေစေ၏။</p>
၃၀။	<p>وَلَمَّا جَاءَهُمُ الْحَقُّ قَالُوا هَذَا سِحْرٌ وَإِنَّا بِهِ كَافِرُونَ ﴿٣٠﴾</p> <p>သူတို့ထံသို့ သစ္စာတရားတော် ရောက်လာစဉ်၊ သူတို့က “ဤသည် မှော်အတတ်သာ ဖြစ်၏။ ကျွန်ုပ်တို့သည် ၎င်းကို ငြင်းပယ်သူများ ဖြစ်၏။” ဟု ဆိုကြ၏။</p>
၃၁။	<p>وَقَالُوا لَوْلَا نُزِّلَ هَذَا الْقُرْآنُ عَلَىٰ رَجُلٍ مِّنَ الْفَرِيقَيْنِ عَظِيمٍ ﴿٣١﴾</p> <p>ထို့ပြင် သူတို့က “ဤကုရ်အာန်အား မဟာ ဒေသကြီးနှစ်ခုမှ အခြားလူအပေါ်သို့ အဘယ်ကြောင့် မချမှတ်ပေး သနည်း၊” ဟု ပြောကြ၏။^{၉၆၇}</p>
၃၂။	<p>أَهُمْ يَسْأَلُونَ رَحْمَةً رَبِّكَ نَحْنُ قَسَمْنَا بَيْنَهُمْ مَّعِيشَتَهُمْ فِي الْحَيَاةِ الدُّنْيَا وَرَفَعْنَا بَعْضَهُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِّيَتَّخِذَ بَعْضُهُمْ بَعْضًا سَخِرِيًّا وَرَحِمْتُ رِبِّكَ خَيْرٌ مِّمَّا يَجْمَعُونَ ﴿٣٢﴾</p> <p>သူတို့သည် သင့်ကံကြမ္မာရှင်၏ ကရုဏာတော်အား တိုင်တည်သတ်မှတ်ထားကြသလော။ ငါအရှင်သည်သာ သူတို့ ကြား၌ ဤ လောကီသက်တမ်း ဘဝဖြစ်တည်မှုကို တိုင်တည်ထားတော်မူ၏။ သူတို့မှ အချို့သည် အချို့ကို အသုံးပြုရာ အဖြစ် ယူမှတ်နိုင်ရန် သူတို့မှ အချို့ကို အချို့ အပေါ် အခွင့်အလမ်းပိုမို မြှောက်စားပေးတော်မူ၏။ သင့်ကံကြမ္မာရှင်၏ ကရုဏာတော်သည် သူတို့ စုဆောင်းထားရာတို့ထက် သာလွန်ကောင်းမြတ်လှပေ၏။</p>
၃၃။	<p>وَلَوْلَا أَن يَكُونَ النَّاسُ أُمَّةً وَاحِدَةً لَّجَعَلْنَا لِمَن يَكْفُرُ بِالرَّحْمَنِ لِيُؤْتِيَهُمْ سُقْفًا مِّنَ فَضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ ﴿٣٣﴾</p> <p>အကယ်၍ လူသားတို့သည် အသိုင်းအဝိုင်းတစ်ခုတည်း ဖြစ်မလာခဲ့သော်၊ ကရုဏာရှင်အား ဖုံးကွယ်ကျေးစွပ်သူတို့ အတွက် ငါအရှင်က စီစဉ်ပေးထားမည်မှာ ငွေကွပ်ထားသော အိမ်များ၊ အပေါ်မိုးရှိသော တက်လမ်းများ-</p>
၃၄။	<p>وَلِيُؤْتِيَهُمْ آبَابًا وَسُرُرًا عَلَيْهَا يَتَكَبَّرُونَ ﴿٣٤﴾</p> <p>သူတို့၏ အိမ် အဝင်တံခါးများ၊ သူတို့ လှဲမှီမည့် ဖိမ်ခံခုံများ ဖြစ်၍-</p>
၃၅။	<p>وَرُحْرُقًا وَإِن كُلَّ ذَلِكَ لَمَّا مَتَاعُ الْحَيَاةِ الدُّنْيَا وَالْآخِرَةُ عِنْدَ رَبِّكَ لِلْمُتَّقِينَ ﴿٣٥﴾</p> <p>ရွှေတည်ဝတ္ထုတို့လည်း ပါ၏။ ထိုအရာ အလုံးစုံသည် ဤလောကီဘဝ၏ ချမ်းမြေ့မှုမျှသာ ဖြစ်၏။ သင့်ကံကြမ္မာရှင်၏ ထံတော်၌ ရှိသော နောင်ဘဝသည် စည်းစောင့်သူများ အတွက် ဖြစ်၏။</p>
၃၆။	<p>وَمَن يَعِشْ عَنِ الرَّحْمَنِ نَقِيضٌ لَهُ شَيْطَانًا فَهُوَ لَهُ قَرِينٌ ﴿٣٦﴾</p> <p>ညဦး၌ ကရုဏာရှင်အား သတိမရသူ၊ သူ့အတွက် အဆက်အနွယ်ဖြစ်ရန် မကောင်းဆိုးဝါးတစ်ကောင်အား ငါ အလုပ် ပေးတော်မူလတ္တံ့။</p>
၃၇။	<p>وَإِنَّهُمْ لَيَصُدُّونَهُمْ عَنِ السَّبِيلِ وَيَحْسَبُونَ أَنَّهُمْ مُّهْتَدُونَ ﴿٣٧﴾</p>

(၉၆၇) ကိုယ်တော်မူဟမ္မဒ်၏ သဗ္ဗညုဥာဏ်စဉ်အား ဆွတ်ခူးခြင်းကို မနာလိုဖြစ်လျက်၊ ဤသို့မြင့်မြတ်သည့် ဥာဏ်စဉ်၊ လူသားအပေါင်းအား လမ်းညွှန်နိုင်သော အသိအား မြို့ကြီး နှစ်မြို့ ဖြစ်သည့် မက္ကာဟ်နှင့် တွာအက်စ်မြို့မှ ခေါင်းဆောင်ကြီးတို့က အဘယ်ကြောင့် မရလေသနည်းဟု ပြော ဆိုခြင်း ဖြစ်ပေသည်။ ဤကျမ်းတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ နီးပါးမှ အဖြစ်အပျက်ကို ဥပမာပေးလျက် လက်ရှိခေတ်များအား နား လည်ခံစားနိုင်ရန် လမ်းညွှန်လျက်ရှိပေသည်။ ယခုခေတ်တွင်လည်း အမှန်တကယ် သစ္စာရှင် ပညာရှင်များ ပေါ်ထွန်းလာလျှင် အရပ်ကြီး၊ မြို့ကြီး များမှ ခေါင်းဆောင် ဆိုသူများက ထိုပုဂ္ဂိုလ်အား မနာလိုဖြစ် ဖြစ်တင် တိုက်ခိုက်ကြစေပင် မဟုတ်တုံလော။-

	၎င်းတို့က သူတို့အား လမ်းစဉ်တော်မှ ဧကန် ဖယ်ရှားထား၏။ သို့သော် သူတို့ကိုယ် သူတို့ လမ်းညွှန်ခံနေရသူများဟု စိတ်ကူးယဉ်နေ၍။
၃၈။	<p style="text-align: center;">حَتَّىٰ إِذَا جَاءَنَا قَالَ يَا لَيْتَ بَيْنِي وَبَيْنَكَ بُعْدَ الْمَشْرِقَيْنِ فَبِئْسَ الْقَرِينُ ﴿٣٨﴾</p> <p>ငါ့ထံသို့ ရောက်လာသောအခါ၊ သူက “ကျွန်ုပ်၏ကြား၊ သင်၏ကြား၌ နေထွက်ရာ အရပ်နှစ်ခုကဲ့သို့ နောက်ကျကျန်ရစ် ခဲ့လျှင် ကောင်းလေစွ၊ အမင်္ဂလာသည် အပါးတော်မြဲ ဖြစ်ရပြီ” ဟု ဆိုလတ္တံ့။ ၉၆၈</p>
၃၉။	<p style="text-align: center;">وَلَنْ يَنْفَعَكُمُ الْيَوْمَ إِذ ظَلَمْتُمْ أَنَّكُمْ فِي الْعَذَابِ مُشْتَرِكُونَ ﴿٣٩﴾</p> <p>သင်တို့၏ မိုက်ကြေးခွဲခွဲမှုသည် ဝင့်ကြေးကို ပူးတွဲရယူရန်သာ ဖြစ်၍၊ ထိုနေ့၌ သင်တို့အား အကျိုးမပေးတော့ချေ။</p>
၄၀။	<p style="text-align: center;">أَفَأَنْتَ تُسْمِعُ الصُّمَّ أَوْ تَهْدِي الْعُمْيَ وَمَنْ كَانَ فِي ضَلَالٍ مُّبِينٍ ﴿٤٠﴾</p> <p>သင်သည် ပင်းနေသူကို ကြားစေနိုင်သလော၊ သို့တည်းမဟုတ် ကန်းနေသူ၊ ရှင်းလင်းထင်ရှားသော လမ်းလွဲ၌ ရှိသူကို လမ်းညွှန်နိုင်သလော။</p>
၄၁။	<p style="text-align: center;">فَمَا نَذِهُبَنَّ بِكَ فَإِنَّا مِنْهُمْ مُنْتَقِمُونَ ﴿٤١﴾</p> <p>သို့ဖြစ်၍၊ ငါသည် သင့်အား ရုပ်သိမ်းခဲ့သော်လည်း၊ ငါသည် သူတို့အား တန်ပြန်ခံစားစေမည်ပင်။</p>
၄၂။	<p style="text-align: center;">أَوْ نُرِيَّتِكَ الَّذِي وَعَدْنَاهُمْ فَإِنَّا عَلَيْهِمْ مُقْتَدِرُونَ ﴿٤٢﴾</p> <p>သို့မဟုတ်၊ သူတို့နှင့်စပ်လျဉ်းသည့် ငါ့ ကတိတော်အား သင့်ကို ပြတော်မူအံ့၊ ငါသည် သူတို့အပေါ်၌ စည်းချိန်ချမှတ် သော အရှင် ဖြစ်၏။</p>
၄၃။	<p style="text-align: center;">فَاسْتَمْسِكْ بِالْأَيْدِي أَيُّهَا الَّذِينَ آمَنُوا عَلَىٰ صِرَاطٍ مُسْتَقِيمٍ ﴿٤٣﴾</p> <p>သို့ဖြစ်၍ သင့်အား အာရုံစူးစိုက်စေသည်ကို ဆုပ်ကိုင်လော့၊ ဧကန်ပင် သင်သည် မြဲမြံတည်တံ့သော လမ်းစဉ်၌ ရှိ၏။</p>
၄၄။	<p style="text-align: center;">وَإِنَّهُ لَذِكْرٌ لَّكَ وَلِقَوْمِكَ وَسَوْفَ تُسْأَلُونَ ﴿٤٤﴾</p> <p>၎င်းသည် သင်နှင့် သင့်လူမျိုးအတွက် သတိပေးတရားတော် ဖြစ်၏။ သင်တို့သည် စစ်ကြောခြင်းခံရစေလတ္တံ့။</p>
၄၅။	<p style="text-align: center;">وَاسْأَلْ مَنْ أَرْسَلْنَا مِنْ قَبْلِكَ مِنْ رُسُلِنَا أَجَعَلْنَا مِنْ دُونِ الرَّحْمَنِ آلِهَةً يُعْبَدُونَ ﴿٤٥﴾</p> <p>သင့်ရှေ့အလျှင် ငါစေစားသော ဉာဏ်စဉ်တော်ဆောင်များကို မေးကြည့်လော့၊ ကရုဏာရှင် မှလွဲ၍ ကိုးကွယ်ဆည်း ကပ်ရန် ဘုရားများကို ငါ စီစဉ်ပေးဘူးသလော။</p>
၄၆။	<p style="text-align: center;">وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَقَالَ إِنِّي رَسُولُ رَبِّ الْعَالَمِينَ ﴿٤٦﴾</p> <p>ငါသည် မူဆာအား ဖာရိုးနှင့် သူ့အကြံပေးတို့ ထံသို့ ငါ၏ နိမိတ်လက္ခဏာများဖြင့် စေစား၍၊ “ကျွန်ုပ်သည် လောကဓပ် သိမ်း၏ ကံကြမ္မာရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏” ဟု ကြွေးကြော်စေ၏။</p>
၄၇။	<p style="text-align: center;">فَلَمَّا جَاءَهُمْ بِآيَاتِنَا إِذَا هُمْ مِنْهَا يَضْحَكُونَ ﴿٤٧﴾</p> <p>သူတို့ထံသို့ ငါ၏ သက်သေလက္ခဏာများကို ရောက်လာစေစဉ်၊ ထို၌ ဟားတိုက်ရယ်မောကြ၏။</p>
၄၈။	<p style="text-align: center;">وَمَا نُرِيهِمْ مِنْ آيَةٍ إِلَّا هِيَ أَكْبَرُ مِنْ أُخْتِهَا وَأَخَذْنَاهُمْ بِالْأَعْدَابِ لَعَلَّهُمْ يَرْجِعُونَ ﴿٤٨﴾</p> <p>ငါသည် သူတို့အား ပြသသည့် နိမိတ်လက္ခဏာများကို ၎င်းတို့မှဆက်နွယ်မှုအား ပို၍ ကြီးလာစေ၏။ ထို့ပြင် သူတို့</p>

(၉၄၈) မာရှိရီကိုင်းနီ ဆိုသည်မှာ နေထွက်ရာ အရပ်ဒေသနှစ်ခုဟု တိုက်ရိုက် အဓိပ္ပါယ်ဖြစ်၍၊ ရိုးရာ အသုံးအနှုန်းအရ အရှေ့နှင့် အနောက်ဟု ဖြစ်ပေသည်။ ကမ္ဘာကြီးသည် တစ်ခြမ်းအတွက် အရှေ့၊ ဖြစ်စေ၍ နောက်တစ်ခြမ်းအတွက် အနောက်ဖြစ်၍ လုံးဝိုင်းနေခြင်းကြောင့် အရှေ့နှစ်ခု အနောက်နှစ်ခုဟု ပြောဆိုခြင်း ဖြစ်ပေသည်။

	ဦးလှည့်အံ့မှာ သူတို့အား ဝင့်ကြွေးများဖြင့် အရေးယူလိုက်လေ၏။
၄၉။	<p>وَقَالُوا يَا أَيُّهَا السَّاحِرُ ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِنْدَكَ إِنَّا لَمُهْتَدُونَ ﴿٤٩﴾</p> <p>သူတို့က “အို မှော်ဆရာ၊ ကျွန်ုပ်တို့ လမ်းညွှန်ခံရအံ့မှာ၊ သင့်ထံမှ ပဋိညာဉ်ရှိသည့်အတိုင်း ကျွန်ုပ်တို့ အဘို့ သင့် ကံကြမ္မာရှင်ထံ ဆုတောင်းပေးလော့” ဟု ဆိုကြ၏။</p>
၅၀။	<p>فَلَمَّا كَشَفْنَا عَنْهُمْ الْعَذَابَ إِذَا هُمْ يَنْكُتُونَ ﴿٥٠﴾</p> <p>သို့သော် ငါသည် သူတို့ထံမှ ဝင့်ကြွေးကို ဖယ်ရှားပေးသည်နှင့် သူတို့ ကတိဖောက်ဖျက်လေတော့၏။</p>
၅၁။	<p>وَنَادَى فِرْعَوْنُ فِي قَوْمِهِ قَالَ يَا قَوْمِ أَلَيْسَ لِي مُلْكُ مِصْرَ وَهَذِهِ الْأَنْهَارُ تَجْرِي مِن تَحْتِي أَفَلَا تُبْصِرُونَ ﴿٥١﴾</p> <p>ဖာရိုးက သူ့လူမျိုးအား ကြေငြာ ပြောဆိုသည်မှာ “အို ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည်သာ အီဂျစ်၏ ပြည်ရှင်မင်းမြတ် မဟုတ်လော၊ ကျွန်ုပ်၏ အောက်၌ မြစ်ချောင်းအထွေထွေ စီးဆင်းနေရသည်ကို မမြင်ကြသလော၊-</p>
၅၂။	<p>أَمْ أَنَا خَيْرٌ مِّنْ هَذَا الَّذِي هُوَ مَهِينٌ وَلَا يَكَادُ يُبِينُ ﴿٥٢﴾</p> <p>သို့တည်းမဟုတ် ကျွန်ုပ်သည် ဤ သူ့ကိုယ်သူ လိပ်ပတ်မလည် တန်ဖိုးမဲ့ အကောင်ထက် ပို၍မကောင်းမွန်သလော။ ၅၂</p>
၅၃။	<p>فَلَوْلَا أُلْقِيَ عَلَيْهِ أَسْوِرَةٌ مِّنْ ذَهَبٍ أَوْ جَاءَ مَعَهُ الْمَلَائِكَةُ مُقْتَرِنِينَ ﴿٥٣﴾</p> <p>ရွှေစလွယ်များကို သူ့အတွက် အဘယ်ကြောင့် မခင်းကျင်းပေးသနည်း၊ သူနှင့်အတူ နိမိတ်ဆောင်များ အဆက်အနွယ် များ အဘယ်ကြောင့် မရောက်လာစေသနည်း” ဟု ဖြစ်၏။</p>
၅၄။	<p>فَاسْتَخَفَّ قَوْمَهُ فَاطَّاعُوهُ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ ﴿٥٤﴾</p> <p>သူသည် သူ့လူမျိုးအား ဝေ့ပျက်ပျက်ဖြစ်စေ၍၊ သူ့ကိုသာ နာခံစေ၏။ ကေန်ပင် သူတို့သည် ယုတ်မာသော လူမျိုးပင် ဖြစ်လေ၏။</p>
၅၅။	<p>فَلَمَّا آسَفُونَا انتَقَمْنَا مِنْهُمْ فَأَغْرَقْنَاهُمْ أَجْمَعِينَ ﴿٥٥﴾</p> <p>ငါအရှင်အား ကြောင့်ကြမှုဖြစ်စေသောအခါ၊ သူတို့အား တန်ပြန်စေ၏။ သူတို့ အားလုံးကို နစ်မြုပ်စေခဲ့ပြီ။</p>
၅၆။	<p>فَجَعَلْنَاهُمْ سَلَفًا وَمَثَلًا لِّلْآخِرِينَ ﴿٥٦﴾</p> <p>သူတို့အား အတိတ်ပြုယုဂ် စီစဉ်လိုက်၏။ နောက်လာနောက်သားတို့အတွက် ဥပမာပုံ ဖြစ်စေ၏။</p>
၅၇။	<p>وَلَمَّا ضُرِبَ ابْنُ مَرْيَمَ مَثَلًا إِذَا قَوْمُكَ مِنْهُ يَصِدُونَ ﴿٥٧﴾</p> <p>ငါသည် မာရီ၏သားအား ပမာဆောင် ဥပမာပေးသော်၊ သင့်လူမျိုးတို့က ပယ်ချကြ၏။</p>
၅၈။	<p>وَقَالُوا آلِإِبْرَاهِيمَ خَيْرٌ أَمْ هُوَ مَا ضَرَبُوهُ لَكَ إِلَّا جَدَلًا بَلْ هُمْ قَوْمٌ خَصِمُونَ ﴿٥٨﴾</p> <p>သူတို့က “သို့တည်းမဟုတ် ကျွန်ုပ်တို့၏ ဘုရားများက သူထက် ပိုမကောင်းသလော။” ဟု ဆိုကြ၏။ ၅၈ သူတို့သည် စောဒကတက်ရန်သာ နည်းရှာကြကုန်၏။ အမှန်မှာ- သူတို့သည် အချင်းများတတ်သော လူမျိုးသာ ဖြစ်၏။</p>
၅၉။	<p>إِنْ هُوَ إِلَّا عَبْدٌ أَنْعَمْنَا عَلَيْهِ وَجَعَلْنَاهُ مَثَلًا لِّبَنِي إِسْرَائِيلَ ﴿٥٩﴾</p>

(၅၄) ဤဝါကျ၏ အဓိပ္ပာယ်မှာ သူ့ကိုယ်သူ ရှင်းလင်းအောင် ပြောဆိုနိုင်သူ မဟုတ် ဟု ဖြစ်သည်။ ထိုစကားသည် ကိုယ်တော်မူဆရာ၏ လျှာအား မီးလောင်ခြင်းကြောင့် မဟုတ်ပေ။ (၂၈:၃၄) တွင် ကြည့်ပါ။ သူသည် နန်းတွင်းသုံးစကားများကို မပြောဆိုနိုင်ခြင်းကြောင့်သာ ဖြစ်ပေသည်။
(၅၅) ကျွန်ုပ်တို့၏ ဘုရားများက ပို၍ ကောင်းမြတ်သလော၊ သို့မဟုတ် မာရီ၏သား ယေရှုက ပိုမို၍ မြင့်မြတ်သလားဟု ပြောဆိုခြင်း ဖြစ်သည်။

	သူသည် ငါအရှင် ဂုဏ်ပေးသော အမှုတော်ဆောင်တစ်ဦးမျှသာ ဖြစ်၏။ ငါသည် သူ့အား ဂျူးလူမျိုးတို့အတွက် ပြယုဂ်အဖြစ် စီစဉ်ပေးတော်မူ၏။
၆၀။	<p style="text-align: center;">﴿وَلَوْ نَشَاءُ لَجَعَلْنَا مِنْكُمْ مَلَائِكَةً فِي الْأَرْضِ يَخْلُقُونَ﴾</p> <p>စံချိန်ပြည့်မှီခဲ့လျှင် သင်တို့၏ အနက်မှ နိမိတ်ဆောင်များကို မြေကမ္ဘာ၏ သမ္မတများအဖြစ် ငါ စီစဉ်တော်မူနိုင်၏။^{၆၀}</p>
၆၁။	<p style="text-align: center;">﴿وَإِنَّهُ لَعَلِمٌ لِّلسَّاعَةِ فَلَا تَمْتَرُنَّ بِهَا وَاتَّبِعُونِ هَذَا صِرَاطٌ مُّسْتَقِيمٌ﴾</p> <p>သူသည် အချိန်နာရီတစ်ခုအတွက် သိစရာ ဖြစ်၏။^{၆၁} ထို၌ အချင်းမများကြနှင့်၊ ငါ့အား လိုက်နာကြလော့၊ ဤသည် မြဲမြံတည်တံ့သော လမ်းစဉ်ပင် ဖြစ်၏-</p>
၆၂။	<p style="text-align: center;">﴿وَلَا يَصُدُّكُمْ الشَّيْطَانُ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ﴾</p> <p>သင်တို့ကို မကောင်းဆိုးဝါးက[*] မပယ်ချခိုင်းစေနှင့်၊ သူသည် သင်တို့အား ရှင်းလင်းထင်စွာ စည်းဝေးကပ်သူဖြစ်၏။</p>
၆၃။	<p style="text-align: center;">﴿وَلَمَّا جَاءَ عِيسَىٰ بِالْبَيِّنَاتِ قَالَ قَدْ جِئْتُكُمْ بِالْحِكْمَةِ وَلِأُبَيِّنَ لَكُمْ بَعْضَ الَّذِي تَخْتَلِفُونَ فِيهِ فَاتَّقُوا اللَّهَ وَأَطِيعُوا﴾</p> <p>ယေရှုသည် ရှင်းလင်းချက်များနှင့် ရောက်လာ၍၊ ဟောပြောသည်မှာ “ကျွန်ုပ်သည် သင်တို့ထံသို့ စီရင်ထုံးကို ရောက်လာစေပြီ၊ သင်တို့၏ ငြင်းခုံကွဲလွဲချက် အချို့အား ရှင်းလင်းစေပြီ၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြလော့။-</p>
၆၄။	<p style="text-align: center;">﴿إِنَّ اللَّهَ هُوَ رَبِّي وَرَبُّكُمْ فَاعْبُدُوهُ هَذَا صِرَاطٌ مُّسْتَقِيمٌ﴾</p> <p>ပရမတ်ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏။ အရှင့်အား ကိုးကွယ်ကြကုန်လော့၊ ယင်းသည် မြဲမြံတည်တံ့သော လမ်းစဉ်ပင်တည်း။”ဟု ဖြစ်သော်-</p>
၆၅။	<p style="text-align: center;">﴿فَاخْتَلَفَ الْأَحْزَابُ مِنْ بَيْنِهِمْ فَوَيْلٌ لِّلَّذِينَ ظَلَمُوا مِنْ عَذَابِ يَوْمِ الْيَوْمِ﴾</p> <p>သူတို့၏အကြား ဝိုင်းဝန်းအသင်းများ ကွဲပြားကြ၏။ သို့ဖြင့် မိုက်ကြေးခွဲသော သူတို့သည် စူးနစ်နာကျင်သော ဝင့်ကြေးသင့် နေ့ကာလ၌ ပျက်စီးဆုံးရှုံးရလတ္တံ့။</p>
၆၆။	<p style="text-align: center;">﴿هَلْ يَنْظُرُونَ إِلَّا السَّاعَةَ أَنْ تَأْتِيَهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ﴾</p> <p>သူတို့ သတိမမူမီမှီ သူတို့ထံသို့ ရုတ်တရက် ပေးရောက်လာမည့် အချိန်နာရီကိုသာ သူတို့ စောင့်ကြည့်နေကြသလော။</p>

(၉၅၁) မလာအိကာဟ် ဆိုသည်မှာ သင်(လူသားတို့)၏ အနက်မှ **منكم** မင်းန့်ကွမ်း ဖြစ်သည်ဟု ဤသုတ်တော်က အတိအကျ ဆိုထားပေသည်။

(၉၅၂) ဆာအာဟ် ဆိုသော စကားလုံးမှာ အချိန်နာရီ။ ခေတ်လာ အပိုင်းအခြား၊ (သမ္မတ သက်တမ်းကဲ့သို့) သတ်မှတ်သော သက်တမ်းဟု သာ ဖြစ်၍၊ သူ ယေရှုသည် နောက်ဆုံးပွင့် ဉာဏ်စဉ်ဆောင် မဟုတ်သောကြောင့် - သူ့ခေတ် သူ့ကာလသည် အသိအမှတ်ပြုရန် ကာလ အပိုင်းအခြား သတ်မှတ်ထားသည်ဟု ဖြစ်၍- ကမ္ဘာ့နောက်ဆုံးနေ့၌ထိ မဟုတ်ဟု ရှင်းထားခြင်း ဖြစ်သည်။ ဆရာတော်ကြီးများက ကမ္ဘာ့နောက်ဆုံးနေ့၊ ကမ္ဘာပျက်မည့်နေ့ စသည်ဖြင့်လည်း ငိုကာ ဖွင့်ဆိုသည်များ ရှိပေသည်။ ဤဝါကျမှ **ဟု** ဆိုသော စကားလုံးကို အချို့သော ဆရာတော်များက **သူ (ယေရှု)** ဟု မပြန်ဆိုဘဲ **ဤသည်** ဟု ဘာသာပြန်၍၊ ဤဝါကျ၏ ဆိုလိုချက်မှာ ဂျူးလူမျိုးများမှ နဖီ ဖြစ်ခွင့်ကို ရုပ်သိမ်းခြင်း ဖြစ်သည့် ကာလဟု သမ္မတကျမ်းစာ၊ မသဲ ၂၁:၃၃၊ မာက ၁၂:၃၁၊ လုကာ ၂၁:၉ တို့တွင် ပါသော စပျစ်ခြံ ဥပမာနှင့် ထိုဖြစ်ရပ်များ၏ နိဂုံးစကား “ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို သင်တို့မှ နှုတ်၍၊ နိုင်ငံတော်၏ အသီးကို သီးအံ့သော လူမျိုးအား ပေးရလော့”ကို ကိုးကား၍၊ ရှင်းထားမှုများ ရှိပေသည်။ ဤဝါကျမှ **ဟု** ဆိုသော စကားလုံးကို **သူ(ယေရှု)**ဟု ပြန်ဆိုသော ဆရာတော်ကြီးများကမူ ယေရှုသည် ကိယာမတ်နေ့၏ အမှတ်သညာ ဖြစ်သည်ဟု ဖွင့်ဆိုကြပေသည်။ ကျမ်းတော်တွင်- ပွင့်ပေါ်လာသမျှသော သတင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင်တိုင်းသည် လူသားတို့အား အဝိဇ္ဇာသင့် မေ့လျော့နေသော ကံကံ၏ အကျိုး ဆုံးဖြတ်ခံရမည့် နေ့ကာလအကြောင်းကို သတိပေါ် သွန်သင်သူများသာ ဖြစ်သည်။ ယေရှုသည်လည်း- အကုသိုလ်ကြွေး ပေးဆပ်ရမည့် အချိန်နာရီကို မေ့လျော့သော သူ့လူမျိုးအား (သုတ်-၆၆) သတိပေးသူသာ ဖြစ်သည်။ ထိုထက်ပို၍ ထူးခြားသည် မဟုတ်ကြောင်းကို သုတ်တော် ၅၉ တွင် “ငါဂုဏ်ပေးထားသော အမှုတော်ဆောင် တစ်ဦးမျှသာ ဖြစ်၏။”ဟု ဆိုထားပေသည်။

၆၇။	<p style="text-align: center;">الْأَخْلَاءِ يَوْمَئِذٍ بَعْضُهُمْ لِبَعْضٍ عَدُوٌّ إِلَّا الْمُتَّقِينَ ﴿٦٧﴾</p> <p>ထိုနေ့ကာလ၌ စည်းစောင့်သူတို့မှ အပ အခြား အတွင်းလူများမှ အချို့သည် အချို့အား စည်းဖက်သူ ဖြစ်ရလတ္တံ့။</p>
၆၈။	<p style="text-align: center;">يَا عِبَادِ لَا خَوْفٌ عَلَيْكُمُ الْيَوْمَ وَلَا أَنْتُمْ تَحْزَنُونَ ﴿٦٨﴾</p> <p>အို ဝါ အမှုတော်ဆောင်တို့၊ ထိုနေ့ကာလ၌ သင်တို့အား ကြောက်ရွံ့စေမည်၊ သင်တို့အား စိတ်ပူရစေမည် မဟုတ်သော၊</p>
၆၉။	<p style="text-align: center;">الَّذِينَ آمَنُوا بِآيَاتِنَا وَكَانُوا مُسْلِمِينَ ﴿٦٩﴾</p> <p>ငါ၏ သုတ်ဒေသနာများဖြင့် ယုံကြည်ကြသောသူများ၊ ငြိမ်းချမ်းရေးဝါဒီများ ဖြစ်ကြကုန်၏။</p>
၇၀။	<p style="text-align: center;">ادْخُلُوا الْجَنَّةَ أَنْتُمْ وَأَزْوَاجُكُمْ تُحْبَرُونَ ﴿٧٠﴾</p> <p>သင်တို့နှင့် သင်တို့၏ စုဖွဲ့ဖော်တို့သည် ဓမ္မပီတိဖြင့် သုခဘုံသို့ ဝင်ရောက်ကြလော့။</p>
၇၁။ Menu	<p style="text-align: center;">يُطَافُ عَلَيْهِمْ بِصِحَافٍ مِّنْ ذَهَبٍ وَأَكْوَابٍ وَفِيهَا مَا تَشْتَهِيهِ الْأَنْفُسُ وَتَلَذُّ الْأَعْيُنُ وَأَنْتُمْ فِيهَا خَالِدُونَ ﴿٧١﴾</p> <p>ရွှေပရိုက်များဖြင့်- သူတို့၏ စိတ်စရိုက် အာသီသနှင့် မျက်လုံးများ၏ အရသာတို့ပါသော ရေခွက်များကို သူတို့ထံ လှည့်လတ္တံ့။ သင်တို့သည် ထို၌ ကာလမဲ့ စံစားကြကုန်လော့။</p>
၇၂။	<p style="text-align: center;">وَتِلْكَ الْجَنَّةُ الَّتِي أُورِثْتُمُوهَا بِمَا كُنْتُمْ تَعْمَلُونَ ﴿٧٢﴾</p> <p>သင်တို့ ကျင့်ကြံလေ့ရှိခဲ့မှုများကြောင့်- ဤသည် သင်တို့အား အမွေဆက်ခံစေမည့် ဥယျာဉ်တော်ဖြစ်၏။</p>
၇၃။	<p style="text-align: center;">لَكُمْ فِيهَا فَاكِهَةٌ كَثِيرَةٌ مِنْهَا تَأْكُلُونَ ﴿٧٣﴾</p> <p>ထို၌ သင်တို့အတွက် သစ်သီးဝလံများ မြောက်များစွာ ရှိ၏။ ထိုမှ စားသုံးကြကုန်လော့။</p>
၇၄။	<p style="text-align: center;">إِنَّ الْمُجْرِمِينَ فِي عَذَابٍ جَهَنَّمَ خَالِدُونَ ﴿٧٤﴾</p> <p>ဧကန်ပင် ရာဇဝတ်ကောင်တို့မှာ မူကား၊ ငရဲဘုံ ဝင်ကြွေးထဲ၌ ကာလမဲ့ ခံစားရမည့်ပင်။</p>
၇၅။	<p style="text-align: center;">لَا يُفْتَرُ عَلَيْهِمْ وَهُمْ فِيهِ مُبْلِسُونَ ﴿٧٥﴾</p> <p>သူတို့နှင့်စပ်လျဉ်း၍ ဆတ်ငြိမ်နေမည် မဟုတ်၊ သူတို့သည် ထို၌ တွေဝေနေရလတ္တံ့။</p>
၇၆။	<p style="text-align: center;">وَمَا ظَلَمْنَاهُمْ وَلَكِنْ كَانُوا هُمُ الظَّالِمِينَ ﴿٧٦﴾</p> <p>ငါသည် သူတို့အား အဝိဇ္ဇာသင့်စေသည်မဟုတ်၊ သူတို့သည်သာ အမိုက်ကောင်များ ဖြစ်ကြ၏။</p>
၇၇။ အချိန် ဆွဲထား	<p style="text-align: center;">وَنَادُوا يَا مَالِكُ لِيَقْضِ عَلَيْنَا رَبُّكَ قَالَ إِنَّكُمْ مَا كُنْتُمْ ﴿٧٧﴾</p> <p>သူတို့က “အို သခင်၊^{၉၅၃} သင့်ကံကြမ္မာရှင်သည် ကျွန်ုပ်တို့အား ဆုံးဖြတ်စေပါ။” ဟု တင်ပြ၏။ သူက “သင်တို့ စောင့်နေရ ဦးမည်။” ဟု ဆို၏။</p>
၇၈။	<p style="text-align: center;">لَقَدْ جِئْنَاكُمْ بِالْحَقِّ وَلَكِنَّ أَكْثَرَكُمْ لِلْحَقِّ كَارِهُونَ ﴿٧٨﴾</p> <p>မုချပင်၊ ငါအရှင်သည် သင်တို့ထံသို့ သစ္စာတရားကို ရောက်လာစေပြီ။ သို့ရာတွင် သင်တို့မှ အများစုကြီးသည် သစ္စာ တရားအား မုန်းတီးကြကုန်၏။</p>

(၉၅၃) ဤနေရာ၌ သခင်ဟူသော စကားလုံး မာလိက် ကို ဆရာတော်ကြီးများက ငရဲထိန်း နတ်မင်းကြီးဟု ပြန်ဆိုကြပေသည်။ ထို့ကြောင့် မည် သည့် အာရိဇီစာပေတွင် မည်သို့ဆိုစေ- ကျမ်းတော်သုံး အာရိဇီစာပေတွင် မလာအိကာဟ်ဟု ခေါ်ဆိုသော စကားလုံးသည် မာလိက် ဘုရင်၊ စွမ်း အားပိုင်ရှင်ဟု ခေါ်ဆိုသော စကားလုံးမှ တိုက်ရိုက်ဆင်းသက်လာခြင်း ဖြစ်ပေသည်။

၇၉။	<p style="text-align: right;">أَمْ أَبْرَمُوا أَمْرًا فَإِنَّا مُبْرِمُونَ ﴿٧٩﴾</p> <p>သို့တည်းမဟုတ် သူတို့သည် ညွှန်ကြားချက်ကို ယတိပြတ်ဖြစ်သလော၊ ဝါဘက်လည်း ယတိပြတ်ဖြစ်၏။</p>
၈၀။	<p style="text-align: right;">أَمْ يَحْسَبُونَ أَنَّا لَا نَسْمَعُ سِرَّهُمْ وَنَجْوَاهُمْ بَلَىٰ وَرُسُلْنَا لَدَيْهِمْ يَكْتُمُونَ ﴿٨٠﴾</p> <p>သို့တည်းမဟုတ် သူတို့၏ ကြိတ်ကြံစည်မှုများနှင့် သီးခြားတိုင်ပင်မှုများကို ငါအရှင် ကြားနေခြင်းမရှိဟု သူတို့ စဉ်းစားနေကြသလော။ အမှန်မှာ ငါ၏ ဉာဏ်စဉ်ဆောင်များသည် သူတို့၏ မျက်မှောက်၌ မှတ်တမ်းတင်နေကြကုန်၏။</p>
၈၁။	<p style="text-align: right;">قُلْ إِنْ كَانَ لِلرَّحْمَنِ وَلَدٌ فَأَنَا أَوَّلُ الْعَابِدِينَ ﴿٨١﴾</p> <p>ဟောလော့ “အကယ်၍ ကရုဏာရှင်၌ ကိုယ်ပွား ရှိခဲ့မူ ကျွန်ုပ်သည် ဦးဦးဖျားဖျား ကိုးကွယ်သူများမှ ဖြစ် လတ္တံ့။” ၈၁၆</p>
၈၂။	<p style="text-align: right;">سُبْحَانَ رَبِّ السَّمَاوَاتِ وَالْأَرْضِ رَبِّ الْعَرْشِ عَمَّا يَصِفُونَ ﴿٨٢﴾</p> <p>ဦးထိပ်ထားရာဖြစ်သော၊ မိုးများနှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင်၊ ထပ်ဆင့်ကွပ်ကဲမှု၏ ကံကြမ္မာရှင်သည်* သူတို့၏ တင်ပြမှုများမှ ကင်းသန့်၏။</p>
၈၃။	<p style="text-align: right;">فَذَرَهُمْ يَخْوضُوا وَيَلْعَبُوا حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي يُوْعَدُونَ ﴿٨٣﴾</p> <p>သူတို့အား တွေ့ဆုံရမည်ဟု ကတိပေးထားသော နေ့ထိတိုင် သူတို့အား ဟာသ ပြက်လုံးထုတ်နေခြင်း၌ ချန်ထားလော့။</p>
၈၄။	<p style="text-align: right;">وَهُوَ الَّذِي فِي السَّمَاءِ إِلَهٌ وَفِي الْأَرْضِ إِلَهٌ وَهُوَ الْحَكِيمُ الْعَلِيمُ ﴿٨٤﴾</p> <p>အရှင်သည် ကောင်းကင်များအတွင်းမှ ဘုရားရှင်၊ မြေကမ္ဘာအတွင်းမှ ဘုရားရှင် ဖြစ်တော်မူ၏။ အရှင်သည် ဓမ္မသတ်ရှင် သိနေသော အရှင် ဖြစ်တော်မူ၏။</p>
၈၅။	<p style="text-align: right;">وَتَبَارَكَ الَّذِي لَهُ مَلِكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا وَعِنْدَهُ عِلْمُ السَّاعَةِ وَإِلَيْهِ تُرْجَعُونَ ﴿٨٥﴾</p> <p>မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ရကြား ရှိသမျှအား အစိုးရသော အရှင်သည် ကျက်သရေအပေါင်းနှင့်ပြည့်စုံ၏။ အချိန်နာရီအား သိခြင်းဆိုင်ရာသည် အရှင်ထံ၌သာ ရှိ၍၊ အရှင်ထံသို့သာ ဦးလှည့်ပြန်ရမည် ဖြစ်၏။</p>
၈၆။	<p style="text-align: right;">وَلَا يَمَلِكُ الَّذِينَ يَدْعُونَ مِن دُونِهِ الشَّفَاعَةَ إِلَّا مَن شَهِدَ بِالْحَقِّ وَهُمْ يَعْلَمُونَ ﴿٨٦﴾</p> <p>သူတို့သည် အမှန်သိလျက်၊ သစ္စာတရားအားဖြင့် သက်သေတည်ခဲ့သော သူတို့မှအပ၊ အရှင် မှလွဲ၍ ဆု တောင်းခံခဲ့သူများသည် အမျှဝေပေးရန် အခွင့်အာဏာ မရှိချေ။</p>
၈၇။	<p style="text-align: right;">وَلَنبِئَنَّ سَأَلْتَهُمْ مَن خَلَقَهُمْ لَيَقُولُنَّ اللَّهُ فَأَنَّىٰ يُؤْفَكُونَ ﴿٨٧﴾</p> <p>သူတို့အား မည်သူက ဖြစ်တည်စေသနည်းဟု သူတို့ကို မေးသော်၊ “ပရမတ်ဘုရားရှင် ဖြစ်၏။”ဟု ဆိုကြလိမ့်မည်၊ သို့ဖြစ်လျှင် မည်သို့ လှည့်စားခံနေကြကုန်သနည်း။</p>
၈၈။	<p style="text-align: right;">وَقِيلِهِ يَا رَبِّ إِنَّ هَؤُلَاءِ قَوْمٌ لَا يُؤْمِنُونَ ﴿٨٨﴾</p> <p>သူ စကား၌ “အို ကံကြမ္မာရှင်၊ ထိုသူတို့သည် ယုံကြည်ခြင်း မရှိသော လူမျိုးဖြစ်၏။-”</p>
၈၉။	<p style="text-align: right;">فَاصْفَحْ عَنْهُمْ وَقُلْ سَلَامٌ فَسَوْفَ يَعْلَمُونَ ﴿٨٩﴾</p>

(၉၅၄) အစ္စလာမ် သာသနာသည် ပရမတ်ဘုရားရှင် (တာဝရဘုရားရှင်) ၌ သားတော်ရှိသည်ဟူသည့် အယူကို လုံးဝ လက်မခံပေ။ ပရမတ်ဘုရားရှင်၏ ထံမှ သဗ္ဗညုတ ဣန္ဒြာဏ်တော်ကို ဆွတ်ခူးရှိခဲ့သည့် လူ့သမိုင်း၏ နောက်ဆုံးပွင့် ဉာဏ်စဉ်တော်ဆောင် ကိုယ်တော်မူဟုမိတ်က ဤသုတ်တော်တွင် “အကယ်၍- ပရမတ်ဘုရားရှင်၌ သားတော် ရှိခဲ့က သူကိုယ်တိုင် ဦးဦးဖျားဖျားကိုးကွယ်သူ ဖြစ်ရမည်” ဟု အာမခံခဲ့ပေသည်။ ဆိုလိုသည်မှာ ပရမတ်ဘုရားရှင်၌ သားတော် လုံးဝ မရှိကြောင်းကို ပြတ်ပြတ်သားသား အာမခံခြင်း ဖြစ်ပေသည်။ လူ့သမိုင်းတွင် နောက်ဆုံးပွင့် ဉာဏ်စဉ်ရသော ပုဂ္ဂိုလ်မှာ ကိုယ်တော်မူဟုမိတ်က ဖြစ်၍၊ ကိုယ်တော်ထက် ပရမတ်ဘုရားရှင်၏ အကြောင်းကို မည်သူက ပို၍ သိနိုင်ပေအံ့နည်း။

(၉၅၅) သစ္စာတရားအား လက်မခံသော သုတိုအား ရန်သူ သို့မဟုတ် အတိုက်အခံဟု သတ်မှတ်နေရန် မလိုချေ။ သုတိုအား မေတ္တာထားရမည့် လူတန်းစား မျှသာ ဖြစ်ပေသည်။ နောက်ဆုံး မတတ်သာသည့် အဆုံးတွင် သုတိုနှင့် အရောတဝင်နေခြင်းကို အေးချမ်းစွာ ဖယ်ခွာရန်ကိုသာ အစ္စလာမ် သာသနာက သွန်သင်ပေသည်။